

DVR ပုစုးကိတ်ခွဲးယာ်/တပ်တံသကွံာ်ကညးအတပ်ဟ်ဖျါ

ယမ့ၢ်တတူၢ်လိာ် DVR ပုစုးကိတ်ခွဲးယာ်အတပ်ဆာ်တံာ်န့ၣ် ယကဘၣ်မၤဒ်လဲၣ်.

နမ့ၢ်တတူၢ်လိာ် DVR အတပ်ဆာ်တံာ် မ့တမ့ၢ် DVR မ့ၢ်သမၤတၢ်တိစၢၤမၤစၢၤလၢနယုတမံၤန့ၣ် နအိၣ်ဒီးခွဲးယာ်လၢ ကပတံသကွံာ်ကညးတၢ်ဆာ်တံာ်အဂီၢ်န့ၣ်လီၤ.

ယကဘၣ်ယုထီၣ် တပ်တံသကွံာ်ကညးအခါမဲလဲၣ်.

နကဘၣ်ယုထီၣ်တပ်တံသကွံာ်ကညး လၢခိၣ်ထံးပတီၢ် DVR တၢ်ဆာ်တံာ် မ့တမ့ၢ် တၢ်သမၤ လၢကဟ့ၣ်တၢ်တိစၢၤမၤစၢၤလၢနတတူၢ်လိာ်အဝံၤ အသီ 180 အတီၢ်ပူၤန့ၣ်လီၤ.

လၢယတပ်တံသကွံာ်ကညးအပူၤ တၢ်လၢယယုထၢသုတဖၣ်မ့ၢ်မၤန့ၣ်လဲၣ် ဒီးယကဘၣ်ယုထီၣ်အိၣ်လဲၣ်.

1. နယုထီၣ်လၢ DVR ပၢဆုၢ်တၢ်မူဒါခိၣ်တဂၤ ကမၤဝဲ **ပတီၢ်မုၢ်တၢ်ကွၢ်ကဒါက့ၤ** တၢ်ဆာ်တံာ်အဂီၢ်သ့န့ၣ်လီၤ.

ပတီၢ်မုၢ်တၢ်ကွၢ်ကဒါက့ၤ မ့ၢ်တၢ်ကတိၤသကိးတၢ်ဒီး DVR ပၢဆုၢ်တၢ်မူဒါခိၣ်/မဲန့ၣ်လၢကတဲသကိး နတၢ်တတူၢ်လိာ် DVR ပုစုးကိတ်ခွဲးယာ် အတပ်ဆာ်တံာ်အဂီၢ်န့ၣ်လီၤ. တၢ်ကဆုၢ်လီၤ တၢ်ကွဲးကျါတၢ် ပတီၢ်မုၢ်တၢ်ကွၢ်ကဒါက့ၤ ဆူနအိၣ်လၢ တၢ်မၤဝံၤမၤပဲၤတၢ်ကွၢ်ကဒါက့ၤအဝံၤ ရူအိးထီၣ်အသီတဆံ (10) အတီၢ်ပူၤန့ၣ်လီၤ. နမ့ၢ်အဲၣ်ဒီးယုထီၣ် ပတီၢ်မုၢ်တၢ်ကွၢ်ကဒါက့ၤတဘျီန့ၣ် ဝံသးစူၤဆဲးကျါဘၣ် ပၢဆုၢ်တၢ်မူဒါခိၣ်တဂၤ လၢတၢ်ဟ်ဖျါအိၣ်လၢလၢအံၤတက့ၢ်. ဝံသးစူၤမၤလီၤတၢ်လၢ နကွဲးဖျါလၢ နယုထီၣ်ပတီၢ်မုၢ်တၢ်ကွၢ်ကဒါက့ၤတဘျီ ဒီးဘၣ်မနုၤအယိ နယုထီၣ်တၢ်ကွၢ်ကဒါက့ၤလဲၣ်န့ၣ်တက့ၢ်.

2. နယုထီၣ် ပုၤသၢဖုတဖုလၢတဘၣ်ထွဲ- တၢ်ပၢတၢ်ပြဲးသဲးစံၣ်ညီၣ်ကီၢ် (ALJ) လၢ Wisconsin တၢ်စံၣ်ညီၣ်ဒိကန့ၣ်ဒီးတပ်တံသကွံာ်ကညးဝဲဒု **အတၢ်ကျဲးယူကျဲးဖိးတၢ်လၢဘၢၣ်စၢၤ** သ့န့ၣ်လီၤ.

တၢ်ကျဲးယူကျဲးဖိးတၢ်လၢဘၢၣ်စၢၤမ့ၢ်ဝဲ တၢ်မၤကျဲးယူသ့တမံၤ ဖဲလၢ ALJ ကမၤစၢၤန့ၣ် ဒ်သီးနကန့ၣ်ဘၣ် တၢ်န့ၢ်ပၢၢ်လိာ်သး မ့တမ့ၢ် တၢ်သးလီၤပလိာ်ဃုာ်ဒီး DVR အဂီၢ်န့ၣ်လီၤ. ကရၢခံဖုလၢ ကဘၣ်တတူၢ်လိာ် တၢ်ကျဲးယူကျဲးဖိးတၢ်လၢဘၢၣ်စၢၤန့ၣ်လီၤ. နမ့ၢ်အဲၣ်ဒီးယုထီၣ် တၢ်ကျဲးယူကျဲးဖိးတၢ်လၢဘၢၣ်စၢၤန့ၣ် ဝံသးစူၤဆဲးကျါဘၣ် တၢ်စံၣ်ညီၣ်ဒိကန့ၣ်လၢတၢ်ကွၢ်မၢ်တၢ်ဖိးမံမူဒါခိၣ် လၢတၢ်ဟ်ဖျါအိၣ်လၢလၢအံၤတက့ၢ်. ဝံသးစူၤမၤလီၤတၢ်လၢ နကွဲးဖျါလၢ နယုထီၣ်တၢ်ကျဲးယူကျဲးဖိးတၢ်လၢဘၢၣ်စၢၤဒီး DVR တၢ်ဆာ်တံာ်(တဖၣ်) လၢနသးအိၣ် တၢ်ကျဲးယူကျဲးဖိးအိၣ်လၢဘၢၣ်စၢၤန့ၣ်တက့ၢ်.

3. နယုထီၣ် **တၢ်စံၣ်ညီၣ်ဒိကန့ၣ်လၢတကွၢ်မၢ်တၢ်** ဃုာ်ဒီး တၢ်စံၣ်ညီၣ်ဒိကန့ၣ်လၢတကွၢ်မၢ်တၢ်အပဒိၣ်ပပုၢ်တဂၤ- ပၢပြဲးသဲးစံၣ်ညီၣ်ကီၢ် (ALJ) လၢ Wisconsin တၢ်စံၣ်ညီၣ်ဒိကန့ၣ်ဒီးတပ်တံသကွံာ်ကညးဝဲဒု သ့န့ၣ်လီၤ.

ALJ ကဒိကန့ၣ်ဒီး DVR အတၢ်ဟ်ဖျါတၢ်ဂ့ၢ်ခံကပၤလၢန့ၣ်လီၤ. ALJ ကဆုၢ်လီၤတၢ်ကွဲးဆာ်တံာ် ဆူပုၤကရူၢ်ခံဖုလၢ တစဲၤခံန့ၢ်လံာ်န့ၢ်လံာ်လၢအသီ 30 လၢတၢ်စံၣ်ညီၣ်ဒိကန့ၣ်လၢတကွၢ်မၢ်တၢ် ဝံၤအလီၢ်ခံန့ၣ်လီၤ. နမ့ၢ်သးအိၣ်ယုထီၣ် တၢ်စံၣ်ညီၣ်ဒိကန့ၣ်လၢတကွၢ်မၢ်တၢ်န့ၣ် ဝံသးစူၤဆဲးကျါဘၣ်

တစ်စုံညီဒီကန့်လၢတကွၢ်မံၤတၢ်ဖိးမံၤဒါခိၣ် လၢတၢ်ဟံၣ်ဖျါဃာ်အီၤလၢလံာ်အံၤတကွၢ်. ဝံသးစူၤမၤလီၤတံၢ်လၢ နကွဲးဖျါလၢ နယုထီၣ်တၢ်စုံညီဒီကန့်လၢတကွၢ်မံၤတၢ်န့ၣ်တကွၢ်.

နကဘၣ်မၤဝံၤမၤပဲၤ [တၢ်ယုထီၣ်တၢ်စုံညီဒီကန့်လံာ်ကီၣ်ဒိ](#) န့ၣ်လီၤ. နယုတၢ်မၤစၢၤလၢ တၢ်စုံညီဒီကန့်ဖိးမံၤဒါခိၣ်အအိၣ် ဒ်သိးကဆုၤလီၤလံာ်ကီၣ်ဒိအံၤဆူနအိၣ် ခီဖျါလံာ်တၢ်း သ့စ့ၢ်ကိးန့ၣ်လီၤ.

ယမ့ၢ်ပတံသကွံာ်ကညးထီၣ် တၢ်ဆၢတံာ်တမံၤန့ၣ် မ့ၢ်ယကမၤန့ၢ်ဒီး DVR တၢ်တိစၢၤမၤစၢၤတဖၣ်ဒါ.

နမ့ၢ်တယုလၢ တၢ်ကမၤကတၢ်နတၢ်တိစၢၤမၤစၢၤတဖၣ် မ့တမ့ၢ် တၢ်တိစၢၤမၤစၢၤလၢနဒီးန့ၢ် ခီဖျါတၢ်ဟံၣ်ဖျါထီၣ်တၢ်ကမၢ်, တၢ်လီၤတၢ်ဝဲ, တၢ်ကူၣ်ထီၣ်သကိးလၢတၢ်ခူသ့ၣ်အပူၤ, မ့တမ့ၢ် တၢ်မၤကမၢ်သဲးစးအပူၤဘၣ်န့ၣ် နမ့ၢ်ယုထီၣ် ပတီၢ်မုၢ်တၢ်ကွၢ်ကဒါက့ၤ, တၢ်ကျဲၤယူၤကျဲၤဖိးတၢ်လၢဘၣ်စၢၤ, မ့တမ့ၢ် တၢ်စုံညီဒီကန့်လၢတကွၢ်မံၤတၢ်တဘျီ လၢတၢ်ဆၢတံာ်လၢကဟ့ၣ် မ့တမ့ၢ် တၢ်သမၢတၢ်တိစၢၤမၤစၢၤအဝံၤ အသီ 180 အတီၢ်ပူၤန့ၣ် DVR တမ့ၢ်ကဆိကတီၢ်, မၤစူၤလီၤ, မ့တမ့ၢ် ပတုာ်ကွံာ်တၢ်တိစၢၤမၤစၢၤတဖၣ် လၢနဒီးန့ၢ်ဘၣ် ဖဲနယုထီၣ်နတၢ်ပတံသကွံာ်ကညးအခါန့ၣ်ဘၣ်.

DVR ပၤဆၢတၢ် မူဒါခိၣ်-

, WI
လီၤတဲစိ-
အံၤမ့(လ)-

DVR တၢ်စုံညီဒီကန့်ဖိးမံၤဒါခိၣ်-

Kaylyn Olson
201 E. Washington Avenue
Madison, WI 53703
လီၤတဲစိ- (800) 442-3477
အံၤမ့(လ)-dvrhearingappeals@dwd.wisconsin.gov

တၢ်ကတိစၢၤပူၤစူးကါတၢ်ခွဲးယာ်- နမ့ၢ်သးအိၣ်ဒီးန့ၢ်တၢ်မၤစၢၤ ဘၣ်ထွဲဒီးတၢ်ဂ့ၢ်ကိတဖၣ်လၢနကွၢ်ဆၢၣ်မံၤဘၣ် ဘၣ်ဃးဒီး DVR မ့တမ့ၢ်နမ့ၢ်သးအိၣ်တဲသကိး နတၢ်ပတံသကွံာ်ကညးခွဲးယာ်, တၢ်ပတံသကွံာ်ကညးအကျိၤအကျဲ, ဒီးယုထီၣ်တၢ်ကတိစၢၤတၢ်မၤစၢၤအဂီၢ်န့ၣ် နဆဲးကျိး **တၢ်မၤစၢၤပူၤစူးကါတၢ်အတၢ်ရဲၣ်တၢ်ကျဲၤ (CAP)** လၢ Disability Rights Wisconsin သ့န့ၣ်လီၤ.

နဆဲးကျိး Disability Rights Wisconsin သ့ခီဖျါတၢ်ကိးလီၤတဲစိအပူၤကလီဆူ- 1-800-928-8778 သ့န့ၣ်လီၤ. နလဲၤန့ၣ်ကွၢ် Disability Rights Wisconsin ပှ်ယဲၤသန့ လၢ [How to Get Help - Disability Rights Wisconsin](#) သ့စ့ၢ်ကိးန့ၣ်လီၤ.

ပူၤမၤတၢ်ဖိအတၢ်ဒိၣ်ထီၣ်ထီၣ်ဝဲၤကျိၤ (Department of Workforce Development) မ့ၢ်တၢ်မၤကစၢ်လၢအဟ့ၣ်ခွဲးယာ် တၢ်တိစၢၤမၤစၢၤထဲသိးတုၤသိးန့ၣ်လီၤ. နမ့ၢ်အိၣ်ဒီးကွဲၣ်တမံၤ ဒီးလိာ်ဘၣ်တၢ်မၤစၢၤလၢတၢ်ကစီၣ်ဂ့ၢ်ကျိၤအံၤအဂီၢ်န့ၣ် ဝံသးစူၤကိးလီၤတဲစိဆူ 7-1-1 လၢ Wisconsin တၢ်ဆၢခီတၢ်ကစီၣ်တၢ်တိစၢၤမၤစၢၤတဖၣ်အဂီၢ်တကွၢ်. တၢ်သိၣ်လိ ကတံာ်ကတီၢ်ပူၤလၢကဖိးမၤကွၢ်တၢ်အဂီၢ်ဝဲၤဒ့ (Division of Vocational Rehabilitation) အဂီၢ်ဝံသးစူၤ ကိးလီၤတဲစိဆူ (608) 261-0050 ဒ်သိးကယုထီၣ်တၢ်ဂ့ၢ်တၢ်ကျိၤ လၢအကွၢ်အဂီၢ်အဂၤတမံၤ, ပှ်ဃုာ်ဒီးတၢ်ကွဲးကျိၣ်ထံဆူကျိၣ်အဂၤတကျိၣ် အဂီၢ်တကွၢ်.